

ဆေးအမည် - စူပါအောက်စီဂိုးလ်

အစွမ်းရှိပစ္စည်း(a.i) - Pendimethalin 25% + Oxyfluorfen 9% EC

ဆေးအာနိသင်

- ပင်လုံးပျံ့နှင့် ထိသေအာနိသင်ရှိ အစွမ်းထက်ပေါင်းသတ်ဆေးဖြစ်သည်။
- တစ်နှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများအတွက် သီးနှံမစိုက်မီမြေပြင်ဖျန်းဆေး၊ ပေါင်းပင်မပေါက်မီနှင့် ပေါင်းပေါက်ပြီးသောအခြေအနေတွင် အသုံးပြုနိုင်သည်။
- ဆေးသည် ပေါင်းပင်၏ အစာချက်လုပ်မှုနှင့် အမြစ်ဆဲလ်ကွဲပွားမှုကို နှောင့်ယှက်ဖျက်ဆီးပေးသည်။
- ဆေးဖျန်းလိုက်သည်နှင့် ပေါင်းပင်၏ အစိမ်းရောင်ရှိသော အရွက်များ၊ ပင်စည်များမှ လျင်မြန်စွာစုပ်ယူပြီး အမြစ်သို့ရောက်၍ သေစေသည်။
- ပေါင်းပင်၏ အညွန့်အဖူးများနှင့် အမြစ်များကြီးထွားမှုကို ရပ်တန့်စေသည်။

အကျိုးကျေးဇူးများ

- သီးနှံ၏ အရေးကြီးသော ကြီးထွားမှု အစောပိုင်းကာလများတွင် ပေါင်းရှင်းပြီး အထွက်နှုန်းကို တိုးစေပါသည်။
- အာနိသင်ကြာရှည်ခံသည့်အတွက်ကြောင့် အချိန်ကြာရှည်စွာ ပေါင်းကို ကာကွယ်နှိမ်နင်းနိုင်သည့်အတွက် အခြားပေါင်းသတ်ဆေးထပ်သုံးစရာ မလိုဘဲ အချိန်နှင့် ကုန်ကျစရိတ်ကိုသက်သာစေပါသည်။
- ပေါင်းသတ်ဆေးခံနိုင်ရည်ရှိသောပေါင်းများဖြစ်ပေါ်လာမှုကိုလည်း လျော့ချပေးနိုင်ပါသည်။

အသုံးပြုနိုင်သည့်သီးနှံ

- ကြက်သွန်ဖြူ/နီ၊ ကြက်သွန်မြိတ်၊ စပါး၊ မြေပဲ၊ ပဲပုပ်၊ ဂျင်း

နှိမ်နင်းနိုင်သည့်ပေါင်း

- တစ်နှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများ
- မြက်သီး၊ မြက်ချို၊ လက်သဲခွမြက်၊ ဆင်ငိုမြက်၊ ကြိတ်မှန်၊ မှိုချဉ်၊ ဟင်းနုနယ်ဆူးပေါက်၊ ဆူးပန်းလုံး၊ ကျွဲကျောင်းမင်စေး၊ မြူ

သုံးစွဲရန်အညွှန်း

သီးနှံ	ဆေးနှုန်းထား	အသုံးပြုနည်းလမ်း/ အသုံးပြုချိန်
ကြက်သွန်ပြောင်းရွှေ့စိုက်ခင်း	ရေ (၁၆) လီတာလျှင် (၁၀၀) စီစီ	အုပ်ဆေး/ ပြောင်းရွှေ့စိုက်ပြီး (၁၀ - ၁၅) ရက်သား
စပါးအခြောက်ကြခင်း/ ယာစပါးခင်း	ရေ (၁၆) လီတာလျှင် (၁၀၀) စီစီ	အစိုဓာတ်ရပြီး (၃) ရက်အတွင်း

သတိပြုရန်

- ဘရိုမင်းနှင့် ခရီးမစ်အက်ဆစ်ပါသော ပစ္စည်းများနှင့် ရောမသုံးရပါ။
- ကြက်သွန်ပျိုးပင်ငယ်များကို နှုန်းထားအမြင့်ဖြင့် ဖျန်းပါက ထိခိုက်စေနိုင်ပါသည်။
- ဆေးဖျော်စပ်ရာတွင် ရေကြည်ရေသန့်ကိုသာ အသုံးပြုပါရန်။

Name - Super Oxy Gold

a.i - Pendimethalin 25% + Oxyfluorfen 9% EC

Product feature

- Super Oxy Gold is a systemic and contact herbicide, a pre-plant, pre-emergent and post-emergent herbicide used for controlling a wide range of annual grasses and broadleaf weeds.
- Oxyfluorfen is a contact herbicide, acts by disrupting photosynthesis in plants.
- Pendimethalin inhibits root development by affecting cell division. It primarily targets the root and shoot growth of emerging weed seedlings.

Advantages

- It reduces competition for resources early in the crop's growth, resulting in better crop establishment because of pre-emergent herbicide.
- It helps reduce the need for additional herbicide applications during the season, saving time and labor because of its long residual activity.
- It helps reducing the resistant weed populations developing.

Applicable Crops

- Onion & Garlic, Leek, Paddy, Peanut, Soybean, Ginger

Target Pests

- Annual grass and broad leaf weeds

Uses and Recommendations

Crops	Dosage	Method/ Applicable Time
Onion transplanted field	(100) cc per (16) L of water	Pre-emergence/ (10 – 15) days after transplanting
Dry seeded rice/ Upland rice	(100) cc per (16) L of water	Within (3) days after moisture

Caution

- Don't use with products containing bromine and chromic acid.
- Onion seedlings can be damaged if sprayed at a high rate.
- Use only clean water when mixing.